



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၂၆/ ၂၀၂၁

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

ရည်ညွှန်းချက် ။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏(၁၉-၁၁-၂၀၂၁) ရက်စွဲပါ စာအမှတ်၊ ပဆ-(၂)/လက/Spaceflight (၁၁/၁၇၈)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေကျင်းလေယာဉ်မှူးသတိပေးလွှာထုတ်ပြန်ရေးရုံးမှ ၁၇-၁၁-၂၀၂၁ ရက်နေ့ည (၂၃:၃၉)နာရီအချိန်တွင် Spaceflight လှုပ်ရှားမှုကိစ္စနှင့် ပတ်သက်၍ သတိပေးချက်(ကြေးနန်းစာ)ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့အကြောင်းကြားလာသောစာအရ အာကာသယာဉ်၏ လှုပ်ရှားမှု (Spaceflight Activities) သည် (၂၃-၁၁-၂၀၂၁)ရက်နေ့နံနက် (၀၆:၁၈) နာရီအချိန်မှ (၀၆:၄၀)နာရီအချိန်အတွင်း ဖြစ်နိုင်ခြေရှိကြောင်း၊ မြေပြင်မှ အမြင့်ပေ အကန့်အသတ်မရှိ သက်ရောက်နိုင်ကြောင်း၊ သက်ရောက်နိုင်မည့်ဧရိယာကို အောက်ဖော်ပြပါအတိုင်း သတိပေးအကြောင်းကြားလာပါသည်-

<u>Point</u>	<u>Latitude</u>	<u>Longitude</u>
A	16° 50' 49" N	093° 36 ' 36" E
B	17° 00' 29" N	092° 52 ' 41" E
C	18° 11' 49" N	093° 09 ' 36" E
D	18° 02' 06" N	093° 53 ' 46" E

၂။ အဆိုပါ သက်ရောက်မည့်ဧရိယာမှာ ပုသိမ်လေဆိပ်၏အနောက်ဘက် ရေမိုင်(၆၅)မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ တောင်ဘက် ရေမိုင်(၄၃)မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ကျရောက်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကျရောက်နိုင်မည့် ဧရိယာမြေပုံ အား နောက်ဆက်တွဲ (က) ဖြင့် ဖော်ပြအပ်ပါသည်။

၃။ သို့ဖြစ်ပါ၍ (၂၃-၁၁-၂၀၂၁)ရက်နေ့တွင် နံနက်(၀၆:၁၈)နာရီအချိန်မှ (၀၆:၄၀)နာရီအချိန်အတွင်း အထက်ဖော်ပြပါတည်နေရာများအတွင်း၌ Spaceflight အစိတ်အပိုင်းများ

ကျရောက်နိုင်ပါသဖြင့် ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ကမ်းရိုးတန်းသွားရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီး ခရီးသွားလှေများနှင့်စက်တပ်သမ္ဗန်များ ၎င်းဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရေးအတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
မိုးကျော်-ညွှန်ကြားရေးမှူး(SSE)

